



## MAS EDUCATION CENTER

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

### အကျိုးစီးပွား ငြိစွန်းမှုဆိုင်ရာ မူဝါဒ

#### ရည်ရွယ်ချက်

ဤမူဝါဒကိုချမှတ်ဖော်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ တရားဝင် အသိအမှတ် ပြုထားသော ယူနစ်များနှင့် အရည်အချင်းဆိုင်ရာ အသိအမှတ်ပြုမှုများ ထုတ်ပေးနေသော MAS Education Center တွင် ဖြစ်လာနိုင်သော အကျိုးစီးပွား ငြိစွန်းမှုများကို ကိုင်တွယ်နိုင်ရန်အတွက် သက်ဆိုင်သူများအား လမ်းညွှန်မှု ပေးရန် ဖြစ်ပါသည်။

MAS Education Center ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် သက်ဆိုင်ခြင်းရှိသည့် သို့မဟုတ် သက်ဆိုင်လာနိုင်သည့် ပုဂ္ဂိုလ်များ နှင့် ဝန်ထမ်းအားလုံးတို့က ဤမူဝါဒကို လိုက်နာရမည် ဖြစ်သည်။

ဤမူဝါဒသည် -

- အကျိုးစီးပွား ငြိစွန်းမှုကို အဓိပ္ပာယ်ဖွင့်ဆိုပေးပြီး အကျိုးစီးပွား ငြိစွန်းမှုများကို စီမံထိန်းချုပ်ရန်အတွက် တာဝန်နှင့် ဝတ္တရားများကို ချမှတ်ပေးသည်။
- အကျိုးစီးပွား ငြိစွန်းမှု ဖြစ်လာနိုင်သည့် အခြေအနေများကို နားလည်စေသည်။

#### မူဝါဒ သက်ရောက်မှုနယ်ပယ်

MAS Education Centre ၏ မူအရ ၎င်း MAS ကိုယ်စား လုပ်ငန်း ဆောင်ရွက်နေသည့် သင်ကြားသူ ဆရာ၊ ဆရာမများ၊ စာမေးပွဲခန်းစောင့်သူများ၊ CBA ကြီးကြပ်သူများ၊ နည်းစနစ်ပိုင်းအရ အဆက်အသွယ်နှင့် ဋ္ဌာနတွင်း အတည်ပြုစစ်ဆေးသူများ အားလုံးသည် လုပ်ငန်းဆောင်တာများနှင့် တာဝန်များကို ထမ်းဆောင်ရာ တွင် မိမိတို့အဖွဲ့အစည်းနှင့် ပတ်သက်သည့် ၎င်းတို့၏ ဆုံးဖြတ်ချက် သို့မဟုတ် သမာသမတ်ကျမှုတို့အပေါ် ဆိုးရွားစွာ သက်ရောက်စေနိုင်သည့် အကျိုးစီးပွား ငြိစွန်းမှုများမှ ကင်းလွတ်ရမည် ဖြစ်သည်။

ဆရာ/ဆရာမများနှင့် စာမေးပွဲခန်းစောင့်သူများအနေဖြင့် MAS Education Centre မှ သတ်မှတ် အပ်နှင်းထားသည့် လုပ်ငန်းတာဝန်များ၏ ပြင်ပတွင် တရားဥပဒေနှင့် ညီညွတ်သော ဘဏ္ဍာရေး၊ စီးပွားရေး၊ အလှူဒါနများနှင့် အခြားသော လုပ်ငန်းများကို လုပ်ဆောင်နိုင်သည်ဟု အသိအမှတ်ပြုလက်ခံထားပါသည်။ သို့ရာတွင် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်ရာမှ ဖြစ်လာနိုင်သည့် အကျိုးစီးပွား ငြိစွန်းမှုများကို အသိပေး၊ ဖော်ပြပေးရမည် ဖြစ်ပြီး သက်ဆိုင်သည့် ကိစ္စရပ်များတွင်လည်း သင့်လျော်စွာ စီမံခန့်ခွဲရမည်။

မိမိတို့ကိုယ်တိုင် အကျိုးစီးပွားငြိစွန်းနိုင်သည့် အခြေအနေကို ကြုံတွေ့ရလျှင် ဖြစ်စေ၊ အကျိုးစီးပွား ငြိစွန်းနေကြောင်း အခြားသူများက ရှုမြင်ကြလျှင် ဖြစ်စေ ဤသို့ ငြိစွန်းမှုကို ထုတ်ဖော် အသိပေးကြရန် ဝန်ထမ်း



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

တစ်ဦးချင်းစီတွင် တာဝန်ရှိပါသည်။ ထို့နောက်တွင် အောက်တွင် ဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းများအရ အသေးစိတ် သတ်မှတ်ထားသည်များကို သင့်လျော်သလို လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။

**အကျိုးစီးပွား ငြိစွန်းမှု၏ အဓိပ္ပာယ်**

အကျိုးစီးပွား ငြိစွန်းမှု ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးစီမှဖြစ်စေ၊ အဖွဲ့အစည်းမှဖြစ်စေ အကျိုးစီးပွား သို့မဟုတ် သစ္စာစောင့်သိမှုများ ထိပ်တိုက် ဖြစ်ပေါ်နေသည့် အခြေအနေကို ဆိုလိုသည်။ အကျိုးစီးပွား ငြိစွန်းမှုသည် အသိအမှတ်ပြုချက် ထုတ်ပေးသည့် အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်တို့အပေါ် မူတည်၍ အခြေအနေအမျိုးမျိုး၌ ဖြစ်ပေါ်လာနိုင်သည်။

ဥပမာအားဖြင့် -

- အဖွဲ့အစည်းတစ်ခုတည်းကသာ သင်ကြားလေ့ကျင့်ပေးသည့် လုပ်ငန်းနှင့် အသိအမှတ်ပြုချက် သို့မဟုတ် လက်မှတ် ထုတ်ပေးသည့် လုပ်ငန်းတို့ကို လုပ်ဆောင်သောအခါ ထိုလုပ်ဆောင်ချက် (၂) ရပ်အပေါ် စည်းမျဉ်း တင်းကျပ်စွာ ခွဲခြားထားခြင်း မရှိလျှင်
- လူပုဂ္ဂိုလ်တစ်ဦးသည် အဖွဲ့အစည်းတစ်ခုအတွင်း၌ သူ/သူမ၏ အကျိုးစီးပွားနှင့် ငြိစွန်းလာနိုင်သည့် အာဏာရှိ ရာထူးနေရာတစ်ခုဖြင့် အခြား အဖွဲ့အစည်းတစ်ခုတွင် တာဝန်ယူထားရလျှင်
- လူပုဂ္ဂိုလ်တစ်ဦးသည် သူ/သူမ၏ လုပ်ငန်းရာထူးနှင့် ငြိစွန်းသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွား ရှိခဲ့လျှင်၊
- အကျိုးစီးပွား ငြိစွန်းမှုကို ပုံမှန်အားဖြင့် ဆရာ/ဆရာမ၊ ဌာနတွင်း စစ်ဆေးအကဲဖြတ်ပေးသူ၊ စာမေးပွဲခန်းစောင့်သူ အုပ်ချုပ်ရေးမှူးတို့အား တရားဝင် အပ်နှင်းထားသော တာဝန်နှင့် ဝတ္တရားများ အကြားတွင် ထိပ်တိုက်တွေ့ခြင်းအဖြစ်လည်းကောင်း၊ ဆုံးဖြတ်ချက်များကို ထိခိုက်စေနိုင်သည့် သို့မဟုတ် ထိခိုက်စေနိုင်သည်ဟု ယူဆရသည့် အခြားသော အကျိုးစီးပွားများ ထိပ်တိုက်တွေ့ခြင်း အဖြစ်လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။
- အဖွဲ့အစည်း၏ အသိအမှတ်ပြုလက်မှတ် ရေးသားခြင်း၊ ပို့ဆောင်ခြင်း သို့မဟုတ် ထုတ်ပေးခြင်းတို့နှင့် ဆက်နွယ်နေသူ တစ်ဦးသည် ထိုလက်မှတ်ထုတ်ပေးသော အဖွဲ့အစည်း၏ အသိအမှတ်ပြုပုံ အနေအထားတို့အလိုက် ထိုပုဂ္ဂိုလ်အား အဆိုပါ ရေးသားမှု၊ ပို့ဆောင်မှု သို့မဟုတ် ထုတ်ပေးမှုတို့၏ အကျိုးရလဒ်များနှင့် ပြိုင်ဆိုင်ပြီး ပြုမူနိုင်ခြေရှိသည့် အခြားလုပ်ငန်းတစ်ခုခုတွင် အကျိုးစီးပွားပါဝင်ထားလျှင်၊
- အခြေအနေကို နားလည်သည့် သင့်လျော်သော စောင့်ကြည့်သူတစ်ဦးက အထက်ပါအခြေအနေများမှ တစ်ခုခုနှင့် ငြိစွန်းသည်ဟု ကောက်ချက်ချလျှင်၊
- ဤသင်တန်းကျောင်း နှင့် တိုက်ရိုက်စီးပွားပြိုင် လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် ဆရာ ဆရာမများနှင့် စာမေးပွဲခန်းစောင့်သူများ၊



# MAS EDUCATION CENTER

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

- ဆရာဆရာမများနှင့် စာမေးပွဲခန်းစောင့်များက မိမိနှင့် ရင်းနှီးသော သို့မဟုတ် သွေးသားစပ်နွယ်မှု ရှိသော ပုဂ္ဂိုလ်တစ်ဦးအား အလုပ်ခန့်အပ်ခြင်း၊ ကြီးကြပ်ခြင်း၊ အကဲဖြတ်ခြင်း သို့မဟုတ် စိစစ်ခြင်း လုပ်ငန်းတွင် ပါဝင်နေလျှင်
- စာရင်းသွင်းထားသည့် စာသင်သား သို့မဟုတ် စာသင်သား၏ မိသားစုများနှင့် ရင်းနှီးသည့် သို့မဟုတ် မိသားစု အဆက်အနွယ်ရှိသည့် ဆရာ ဆရာမများနှင့် စာမေးပွဲခန်းစောင့်များမှ ထိုစာသင်သားတို့အား အသိအမှတ်ပြုလက်မှတ် သို့မဟုတ် အရည်အချင်းပြည့်မီကြောင်း ထောက်ခံချက်တို့ ထုတ်ပေးရန် ဆုံးဖြတ်ချချရာတွင် ပါဝင်ပတ်သက်နေလျှင် သို့မဟုတ် ၎င်းပြန်ရနိုင်သည့် အစားပေးငွေ စိစစ်မှု၏ ရလဒ်အပေါ် တစ်စိတ်တစ်ပိုင်း မှတည်နေသူနှင့် ဆက်နွယ်မှုရှိလျှင်။

### တာဝန်များနှင့် ဝတ္တရားများ

CBA စစ်ဆေးအကဲဖြတ်မှုနှင့် ('စာမေးပွဲခန်းစောင့်သူများ' သို့မဟုတ် 'CBA ကြီးကြပ်သူ')၊ ကြားဝင်ကြီးကြပ်မှု ('ကြားဝင်ကြီးကြပ်သူများ' သို့မဟုတ် 'အတည်ပြုသူများ') တို့ကို လုပ်ဆောင်နေကြသော သက်ဆိုင်ရာ ဝန်ထမ်းများအားလုံးနှင့် အခြားသူများ အနေဖြင့် အကျိုးစီးပွား ငြိစွန်းလာနိုင်မှု အခြေအနေများကို သိရှိနားလည်ရန် တာဝန်ရှိပါသည်။

အကျိုးစီးပွား ငြိစွန်းမှုတစ်ခုကြောင့် ဤသင်တန်းကျောင်း နှင့် ၎င်း၏ အသိအမှတ်ပြုလက်မှတ် ပေးသော အဖွဲ့အစည်းများ၊ စစ်ဆေးသည့် အဖွဲ့အစည်းများ၏ စံနှုန်းများအပြင် အများပြည်သူမှ ယုံကြည်မှု အပေါ် ဆိုးကျိုးသက်ရောက်မှု မရှိစေရန်အတွက် အဆိုပါ အခြေအနေများကို အလေးထား၍ စီမံကိုင်တွယ်ရန် လိုအပ်ပါသည်။

အမှန်တကယ် ဖြစ်ပေါ်သည့် သို့မဟုတ် ဖြစ်လာနိုင်သည့် အကျိုးစီးပွား ငြိစွန်းမှုအားလုံးကို မိမိတို့၏ အထက်မန်နေဂျာများ သို့မဟုတ် ဒါရိုက်တာတို့ထံ စာဖြင့်ရေးသားလျက် အသိပေးရန်မှာ ဆရာ/ဆရာမများနှင့် စာမေးပွဲခန်းစောင့် အားလုံးတို့၏ တာဝန်ဖြစ်ပါသည်။

တင်ပြလိုက်သည့် အဆိုပါ အချက်အလက်များအပေါ်တွင် စစ်ဆေးအကဲဖြတ်၍ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ခြင်း ရှိ၊ မရှိကို သတ်မှတ်ဆုံးဖြတ်သွားမည် ဖြစ်သည်။

ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်ဆိုပါက စစ်ဆေးအကဲဖြတ်မှုမှ ဆုံးဖြတ်ချက်ကို တရားဝင်မှတ်တမ်း တင် သိမ်းဆည်းထားမည် ဖြစ်ပြီး သက်ဆိုင်သူ ပုဂ္ဂိုလ်များထံသို့လည်း မိတ္တူတစ်စောင်စီ ပို့ပေးမည်ဖြစ်သည်။

သက်ဆိုင်သူ ပုဂ္ဂိုလ်အနေဖြင့် ၎င်းတို့အသိပေး ဖော်ပြထားသည့် အခြေအနေများနှင့် ပတ်သက်၍ အပြောင်းအလဲတစ်ခုခု ရှိခဲ့ပါက ထိုအကျိုးစီးပွား ငြိစွန်းမှုကို စစ်ဆေးအကဲဖြတ်နိုင်ရန်နှင့် နောက်ဆုံးရ အခြေအနေကို မှတ်တမ်းတင်နိုင်ရန်အတွက် ၎င်းတို့၏ အထက်မန်နေဂျာထံ ချက်ချင်း စာဖြင့်ရေးသား အသိပေးရမည် ဖြစ်ပါသည်။